

ပဋိပက္ခကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ(IDPs)၏ အခွင့်အရေးများကို ကာကွယ်ရန်အတွက် မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေအား ပြင်ဆင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ရပ်တန့်ပေးရန် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGOs)များမှ တောင်းဆိုခြင်း

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ပဋိပက္ခကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ (IDPs)ကို ကူညီထောက်ပံ့နေသော ပြည်တွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်း(NGOs)များသည် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးပြင်ဆင်ဥပဒေအရ မြေအသုံးပြုခွင့်လျှောက်ထားရန်နှင့် ထောင်ဒဏ်ချမှတ်ခြင်း (သို့) မြေပေါ်မှဖယ်ရှားစေခြင်း အချက်များနှင့်ပတ်သက်ပြီး ၂၀၁၉ခုနှစ်၊ မတ်လ ၁၁ရက်နေ့ နောက်ဆုံးထား သတ်မှတ်ချိန် နှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့အနေဖြင့် အလွန်တရားစိုးရိမ်မိပါသည်။

ဤကဲ့သို့နောက်ဆုံးထားသတ်မှတ်ချိန်သည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်ကချင်ပြည်နယ်မှ ပဋိပက္ခကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ(IDPs)အား ဖိအားများစေပြီး မိမိတို့၏ဒေသသို့ပြန်လာရန် ကူညီပံ့ပိုး ကမ်းလှမ်းပေးသည့်အချိန်နှင့်တိုက်ဆိုင်နေပါသည်။ ထို့ကြောင့် မြေယာ လုပ်ပိုင်ခွင့်ကို ဥပဒေအရ လုံခြုံမှု အာမခံချက်မပေးနိုင်သေးသရွေ့ ပဋိပက္ခကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ(IDPs)များအား နေရပ်သို့ပြန်သော်လည်း မြေယာများရှိနိုင်မည်မဟုတ်ပါ။ လက်ရှိလိုခြံရေးအခြေအနေနှင့် မြေလွတ်၊မြေလပ် နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေအား အကောင်အထည်ဖော်ဆောင်ပါက ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁ရက်နေ့ နောက်ပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ထောင်ပေါင်းများ စွာသော ပဋိပက္ခကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ(IDPs)သည် မြေယာမဲ့ဖြစ်လာနိုင်ပါသည်။ ဤကဲ့သို့လုပ်ဆောင်ပါက လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပဋိပက္ခကြောင့်နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ(IDPs)များ၏အနာဂတ်အား အနုတ်သဘောဆောင်သောအကျိုး သက်ရောက်မှု ဖြစ်နိုင်သည့်အပြင်၂၀၁၆ ခုနှစ် အမျိုးသားမြေအသုံးချမှု မူဝါဒ၏ သဘောထားကိုလည်း ချိုးဖောက်ရာရောက်ပါသည်။

၂၀၁၈ ခုနှစ် မြေလွတ်၊မြေလပ် နှင့်မြေရိုင်း များစီမံခန့်ခွဲရေး ပြင်ဆင်ဥပဒေအရ မြေယာအသုံးပြုသူများသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၁နေ့ အထိ မြေယာအသုံးပြုခွင့်လျှောက်လွှာတင်သွင်းရန် အချိန် ၆လပေးထားပြီး မလျှောက်ထားပါက ရာဇဝတ်ဘေးသင့်နိုင်ပါသည်။ အကယ်၍ မြေယာအသုံးပြုသူများသည် သတ်မှတ်ရက်အတွင်း မလျှောက်ထားပါက မြေယာကျူးကျော်မှု ဖြင့် တရားစွဲဆိုခြင်းခံရနိုင်ပြီး ပြစ်ဒဏ်အဖြစ်ထောင် ဒဏ် ၂နှစ်အထိချမှတ်ခံရနိုင်ပါသည်။ ပဋိပက္ခကြောင့်နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ(IDPs)အတွက် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးမရှိခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခပြန်လည်ဖြစ်ပွားလာမည်ကိုစိုးရိမ်နေရပြီး၊ နေရာအနှံ့အပြားတွင် မြေမြုပ်မိုင်းများရှိနေခြင်းကြောင့် ၎င်းတို့၏မူလနေရာဒေသများတွင် ရေရှည်လုံခြုံမှုမရှိဖြစ်နေရပါသည်။ ပဋိပက္ခကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ(IDPs) အများစုသည် ၎င်းတို့၏ မူလနေရပ်အား မပြန်နိုင်သေးသောကြောင့် ၎င်းတို့၏မြေယာ အခွင့်အရေးများကို ၆လတာကာလအတွင်း ကာကွယ်ရန်အချိန်မှာ အလွန်တိုတောင်းလှပါသည်။

ပဋိပက္ခကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ(IDPs)နှင့်ဆွေးနွေးချက်များအရ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေပြင်ဆင်ပြဌာန်းချက်သည် ၎င်းတို့၏ မူလနေထိုင်ရာဒေသတွင်

လုံခြုံမှုရှိ၊ မရှိကို မသိရှိမီ IDPs များအား မူရင်းဒေသသို့ပြန်လာစေရန် တွန်းအားပေးနေသည့်အချက်တစ်ချက်ဖြစ်နေပါသည်။ သို့သော် မြေယာစီမံခန့်ခွဲရေး ဝန်ဆောင်မှုများ၊ ဥပဒေလမ်းညွှန်ချက်ရရှိရန် ကန့်သတ်ချက်များရှိနေသောကြောင့် ၎င်းတို့၏ မြေအသုံးပြုမှုကို အောင်မြင်စွာ လျှောက်ထားရန်မှာ လုံးဝ မဖြစ်နိုင်ပါ။ ထို့အပြင် အလျင်စလို နေရပ်သို့ပြန်စေခြင်းသည် အလွန်ကြီးမားသောအန္တရာယ်ဖြစ်ပေါ်စေနိုင်ပြီး၊ လူသားချင်းစာနာမှု အဖွဲ့အစည်းများမှ လက်ခံရရှိသော အစီရင်ခံစာများအရ ပဋိပက္ခကြောင့်နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ(IDPs)သည် ၎င်းတို့၏မူလရွာသို့ပြန်နိုင်ရေးအတွက် သွားရောက်ကြည့်ရှုသည့်အချိန်တွင် မြေမြှုပ်မိုင်းကြောင့်ထိခိုက်မှုများရှိကြောင်းသိရှိရပါသည်။

ဤကိစ္စနှင့်ပတ်သက်ပြီး ယခင်က NGOs, CSOs, IDPs, အလှူရှင်များ၊ သတင်းမီဒီယာများနှင့် အခြားသော ပါဝင်ပတ်သက်သည့်အဖွဲ့အစည်းများသည်လည်း၎င်းတို့၏ စိုးရိမ်မှုများကို ထုတ်ဖော်ခဲ့ပြီးဖြစ်ပါသည်။ သို့သော်ယခုအချိန်အထိ ဥပဒေအားပြန်လည်ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်းအတွက် စတင်အကောင်အထည်ဖော်ခြင်း (သို့) အစိုးရမူဝါဒများ ပြောင်းလဲပြုပြင်ခြင်း (သို့) လမ်းညွှန်ချက်များကိုပြန်လည်ရှင်းပြခြင်းများ တစ်စုံတစ်ရာမျှ လုပ်ဆောင်ခြင်းမရှိသေးပါ။ ပဋိပက္ခကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ(IDPs)၏ ရေရှည်အကျိုးရှိမည့် အနာဂတ်ကိုရှေးရှုပြီး ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်အတွင်းနှင့် မြန်မာနိုင်ငံအနှံ့တွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ ကြီးပွားတိုးတက်မှု၊ တည်ငြိမ်မှုများကို မြှင့်တင်နိုင်ရန်အတွက် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရကို ကျွန်ုပ်တို့ အောက်ပါလက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များမှ တောင်းဆိုလိုက်ပါသည်။

- ၂၀၁၈ ခုနှစ်တွင် ပြဌာန်းလိုက်သော မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေအား အကောင်အထည်ဖော်ခြင်းကိုချက်ချင်းရပ်တန့်ပေးရန်။
- ယင်းဥပဒေအရ အပြစ်မဲ့ပြည်သူတစ်ဦးချင်းနှင့် ပြည်သူလူထုများသာမက လက်ရှိနေရပ်မပြန်နိုင်သေးသော ပဋိပက္ခကြောင့်နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများ(IDPs)အား ရာဇဝတ်မှုသတ်မှတ်ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းတို့ကို အကာအကွယ်ပေးရန်။
- အမျိုးသားမြေအသုံးချမှုမူဝါဒနှင့် IDPs များအတွက် အိမ်ခြံမြေအခွင့်အရေးအတွက်ချမှတ်ထားသော Pinheiro Principles အခြေခံမူများနှင့်အညီ ရိုးရာဓလေ့မြေယာလုပ်ပိုင်ခွင့်ကို တရားဝင်အသိမှတ်ပြုပေးနိုင်ရန်အတွက် ထိရောက်ပြီးမျှတသော မြေယာကွပ်ကဲမှုဥပဒေမူဘောင်ကို ရေးဆွဲရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားများ၊ လယ်သမားများနှင့် IDPs များကို ပွင့်လင်းမြင်သာစွာ ဆွေးနွေးတိုင်ပင်ရန်။

ဆက်သွယ်ရန်: Laura Marshall, Norwegian Refugee Council - [laura.marshall@nrc.no](mailto:laura.marshall@nrc.no)

အောက်ပါအဖွဲ့အစည်းများ အတည်ပြုလက်မှတ်ရေးထိုးပါသည်။

- Bridging Rural Integrated Development and Grassroots Empowerment
- Danish Refugee Council
- DCA-NCA
- GRET
- Humanity & Inclusion
- Karuna Mission Social Solidarity
- ICCO Cooperation
- International Rescue Committee
- Mercy Corps
- Metta Development Foundation
- Norwegian Refugee Council
- Oxfam
- People in Need
- Plan International
- Trócaire
- Wunpawng Ninghtoi
- Welthungerhilfe